

三尺 / ~ အိတ် 唾液腺
 သွားရည်ကျ က၊ <th- yei kya'> ①流口水,垂涎 ②(喻)羡慕
 သွားရည်ခံ န၊ <th- yei gan> 围嘴儿
 သွားရည်စာ န၊ <th-yei za> 点心,零食: ~ ဇိုး 点心钱
 သွားရည်ယို က၊ <th- yei yo> = သွားရည်ကျ
 သွားလာ က၊ <thwa: la> ①来往: တအိမ်နဲ့တအိမ် ~ မှုမရှိဘူး။
 两家没有来往。②性交
 သွားလာရောက်ပေါက် န၊ <thwa: la yaut paut> 往来,来往:
 သူငယ်ချင်းဆီကို ~ မရှိတာကြာလှပြီ။ 好久没有到朋友家去了。
 သွားလာဝင်ထွက် န၊ <thwa: la win htwet> 来往,交往: ~
 ရှိတယ်။ 有来往。
 သွားလေရာရာ န၊ <thwa: lei ya ya> 所到之处: ~ မှာဘေး
 ကင်းပါစေ။ (愿你)祝你一路平安!
 သွားလေသူ န၊ <thwa: lei dhu> 亲属朋友中的已故者,死
 者: ဒေါ်အေးသာသည် ~ သမီးကိုသတိရသည်။ 杜埃达想起
 了死去的女儿。
 သွားလဲ က၊ <thwa: le:> 换牙
 သွားလမ်းလာလမ်း န၊ <thwa: lan: la lan:> 路途
 သွားပိုင်း န၊ <thwa: wain:> 牙拱: အထက် ~ 上牙拱 /
 အောက် ~ 下牙拱
 သွားသား န၊ <thwa: dha:> (牙齿的)牙质,象牙质
 သွားသားပြွန်ငယ် န၊ <thwa: dha: pyun nge> 【解】齿腔
 သွားသွားလာလာ က၊ <thwa: dhwa: la la> 来来往往,来回
 走动: လူမမာ ~ ရှိပါပြီ။ 病人已经能走动了。/ ထိုင်ချည်း
 မနေနှင့် ~ လုပ်ပေါ့။ 别尽坐着,起来走动走动嘛。
 သွားဟုံဟုံ က၊ <thwa: hon hon> = သွားဟုံဟုံ
 သွေ န၊ <thwei'> 干燥
 သွေခြောက် န၊ <thwei' khyaut> 干燥: ~ ဆေး 干燥剂
 သွေညှိုး န၊ <thwei' hnyo:> 干枯,枯萎,同义词有: သွေမြန်း
 ၊ သွေယောင်း, သွေယော်
 သွေသွေယောင်းယောင်း က၊ <thwei' dhwei' yaun: yaun:>
 干燥: တတောလုံး ~ ဖြစ်နေသောအသွင်ကိုဆောင်သည်။ 整个
 林区都是干旱的景色。
 သွေ I န၊ <thwei> 偏差,歪,偏,倾 II က၊ <thwei> 背
 离: သစ္စာ ~ သည်။ 背信,失信。
 သွေကွက် က၊ <thwei kwet> (书)出偏差,误入歧途,偏离:
 သစ္စာ ~ သည်။ 失信,背信弃义。/ ကတိ ~ သည်။ 食言。
 သွေချော် က၊ <thwei khyaw> 偏离: စကား ~ တယ်။ 话说
 过了头。/ ကတိ ~ တယ်။ 食言。
 သွေခွာ/သွေခွဲ က၊ <thwei khwa / thwei khwe:> (诗) =
 သွေဖည်
 သွေစောင်း က၊ <thwei saun:> 偏离,倾斜,歪斜

သွေဆန် က၊ <thwei hsan> 违背
 သွေညွတ် က၊ <thwei nyut> 歪,倾斜
 သွေတိမ်း က၊ <thwei tein:> (光线)折射
 သွေထိုး က၊ <thwei hto:> (光线)折射
 သွေထောင့် န၊ <thwei daun'> 【物】折射角;倾斜角
 သွေဖည်/သွေဖီ က၊ <thwei phi> ①违背,背离: 有错误倾
 向: အလုပ်သမားတို့၏အရေးကို ~ သည်။ 背叛工人阶级事
 业。/ လက်ဝဲ ~ ရေးသမား 左倾分子 ②背信弃义
 သွေဖောက် က၊ <thwei phaut> 违背,违反
 သွေဖိတ် က၊ <thwei pheit> 违背,偏离
 သွေယွင်း/သွေယွန်း က၊ <thwei ywin:/ thwei yun:> 歪斜
 သွေရှောင် က၊ <thwei shaun> 逃避
 သွေလွဲ က၊ <thwei lwe:> 出偏差,偏离
 သွေလှန် က၊ <thwei hlan> 违背,违反
 သွေလွဲ က၊ <thwei hlwe:> ①转过(脸): မျက်နှာ ~ သည်။
 转过脸。②违背,偏斜: သစ္စာ ~ သည်။ 违背诺言。
 သွေဝိုက် က၊ <thwei wait> 避开
 သွေး I က၊ <thwei:> ①磨利(刀、箭): ဓား ~ သည်။ 磨
 刀。②磨光(镜片、宝石): ကျောက် ~ သည်။ 磨宝石。/
 မျက်မှန် ~ သည်။ 磨眼镜片。③用水磨出汁液: သနပ်ခါး ~
 သည်။ 磨黄香楝木。④(书)引诱: သူတို့ကို ~ ဆောင်သည်။
 引诱他们。⑤吹拂: လေပြေ ~ တော့အေးလှသည်။ 微风吹来,
 十分凉爽。⑥拖延: ရက်ရှည်မ ~ ။ 没有拖延很久。⑦磨
 炼(意志、本领等) ⑧(古)比喻,作比较 II န၊ <thwei:>
 ①血: ~ အန်သည်။ 吐血。/ ~ အခုန်မြန်နေသည်။ 脉搏
 快。②月经: ~ ဆုံးပြီ။ 绝经了。③血缘,血统: ဂျာမန်
 ~ ပါသောသူ 德国血统的人 / ထီး ~ နန်း ~ 王族,王裔
 ④颜色: ~ တူမူးတူ 颜色,羽毛形状等相同者,羽族 ⑤
 胆子,血气: ~ ကောင်းသည်။ 胆子大。/ ~ ငယ်သည်။ 胆
 怯。⑥亲生儿女: ရင် ~ 心肝儿,宝贝儿
 သွေးကင်း န၊ <thwei: gin:> (缅甸)胃发病头三天,因血液
 循环异常而产生的内热
 သွေးကောင်း န၊ <thwei: kaun:> (喻)英勇,胆子大: နယ်
 ချဲ့တော့စစ်တိုက်တဲ့အခါဗမာပြည်သူဟာတော်တော် ~ တယ်။ 缅甸
 人民跟帝国主义者战斗时很英勇。/ ကျုပ်ပြောတာကိုသွေး
 ကောင်းကောင်းနဲ့နားထောင်ကြပါ။ 你们可要壮着胆子听我
 讲。
 သွေးကပ်ပါး န၊ <thwei: kat pa:> 血液寄生虫
 သွေးကျောက် န၊ <thwei: gyaut> 磨石
 သွေးကျိတ် န၊ <thwei: gyeit> 身上起的血疙瘩
 သွေးကြီး I န၊ <thwei: kyit:> 骄傲的 II န၊ <thwei: gyi:>
 = သွေးသောက်ကြီး
 သွေးကြီးမွေးကြီး က၊ <thwei: gyi: mwei: gyi:> 骄傲; 目空
 一切: ~ လုပ်မနေပေးပါနဲ့။ 不要骄傲。